

ဗာဟိက

အမှာစကားလေးပါ	၅
၁။ လူဆိုရင်တော့ မှားမှာပေါ့	၇
၂။ သိပ်တော့မထူးပါဘူး	၁၁
၃။ မှန်ကြည့်ခြင်း	၁၅
၄။ ထင်သလောက်မဆိုးပါဘူး	၁၉
၅။ ဒီမှာ တို့ရောက်နေပီ	၂၃
၆။ ဘာကြောင့် ပူပင်သောကရောက်နေတာလဲ	၂၇
၇။ အပြုံးလေးတစ်ပွင့်	၂၉
၈။ ပျော်ရွှင်ခြင်းအတွက် ဆေးတစ်ခွက်	၃၁
၉။ အာရုံထွေပြား ဝေဝါးဝါး	၃၅
၁၀။ ထူးတော့ ထူးနေတာပဲ	၄၁
၁၁။ စိတ်အားငယ်မှု	၄၅
၁၂။ ဒေါသ	၄၇
၁၃။ အောင်မြင်ခြင်း မှတ်စုများ	၅၁
၁၄။ အတွေးအခေါ်ကို ထိန်းချုပ်ပါ	၅၅

၁၅။ တင်းတိမ်ရောင့်ရဲမှု မရှိခြင်း	၅၉
၁၆။ ဘဝကိုဘယ်လိုနေထိုင်ကြမလဲ	၆၃
၁၇။ အနာဂတ်ရဲ့ အလင်းရောင်	၆၅
၁၈။ အသက်ကလေးရယ် ရှည်စေလို	၇၁
၁၉။ အမေပြောတဲ့ ပုံပြင်	၇၅
၂၀။ သဘာဝကို မလိမ်နဲ့	၇၉
၂၁။ ငွေပေးလို့မရတဲ့ အရာများ	၈၃
၂၁။ ကိုယ်အမှားတွေ ကျေပါစေ	၈၇
၂၂။ အလှည့်အပြောင်းကို အသုံးချ မကြောက်နဲ့ မရှောင်နဲ့	၉၁
၂၃။ ပြုပြင်ပါ ထိန်းသိမ်းပါ	၉၂
၂၄။ ကံကြမ္မာကောင်း	၉၃

“
 ဪ . . . ပြောရဦးမယ် . . .
 ခင်ဗျားတို့ စိတ်ဓာတ်ကျနေတဲ့ အခါပဲဖြစ်ဖြစ်
 စိတ်တွေ ညစ်ညူးနေတဲ့အခါပဲဖြစ်ဖြစ်
 အစဉ်လိုက်မဟုတ်ပဲ ကြိုက်တဲ့ခေါင်းစဉ်လေး
 တစ်ခုခုကို ဖတ်ကြည့်လိုက် . . . ထူးခြားလာပါလိမ့်မယ် . . .
 အဲ့ဒါ . . . ခင်ဗျားတို့အတွက် အမြတ်ပါပဲ . . .
 ကျွန်တော်ပေးတဲ့ စေတနာပါ . . .။”

ကျေးဇူးတင်ပါတယ်